



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အမှတ်၊ ၃၆၃/၄၂၀၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

E-mail: dgdma@myanmar.com.mm , dma.myan@gmail.com

Tel : 95 1 397640

PO.Box: 194

Fax: 95 1 397641

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ရက်

ညွှန်ကြားချက် (၃/၂၀၁၆)

အကြောင်းအရာ။ ပြည်တွင်းရေကြောင်းသွားရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်စေရေးကိစ္စ

၁။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းသွားလာနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက် (၁/၂၀၁၅) ဖြင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများသို့ ညွှန်ကြားခဲ့ပြီးဖြစ်ပါသည်။

၂။ အဆိုပါညွှန်ကြားချက်တွင် ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းပြေးဆွဲစေရေးအတွက် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့အသီးသီးက ဖွဲ့စည်းထားသည့် ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို စနစ်တကျအလေးထား ကြပ်မတ်ဆောင်ရွက်နိုင်စေရန်ဒေသရှိ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်သွားရေး အဆိုပါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၏ ဆောင်ရွက်မှုများကိုကွင်းဆင်းစစ်ဆေးခြင်း၊ ပညာပေးရှင်းလင်းဟောပြောခြင်းတို့ကို ဆောင်ရွက်ရေး၊ စည်းကမ်းဖောက်ဖျက်မှုများအား ဒေသရှိ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သို့ တင်ပြ၍ ထိရောက်စွာ အရေးယူသွားရေး၊ ပြည်နယ်/ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာ အဆင့်အထိ ခရီးသည်/ ကုန်စည်ဆိပ်ကမ်းများအား ရေကြောင်းအန္တရာယ် ကင်းရှင်းမှုရှိစေရန် စီမံချက်ရေးဆွဲ၍ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းစီမံဆောင်ရွက်သွားရေးတို့အား ညွှန်ကြားခဲ့ပြီးဖြစ်သော်လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အားနည်းလျက်ရှိသဖြင့် မလိုလားအပ်သော ဖြစ်စဉ်များ ဖြစ်ပွားခဲ့ ကြောင်းတွေ့ရှိရပါသည်။

၃။ အဆိုပါ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ပြည်နယ်/ တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများသည်ဒေသရှိ ရေလမ်းခရီးများတွင် ခုတ်မောင်းပြေးဆွဲလျက်ရှိသော ဌာနပိုင်ရေယာဉ်များ၊ ပုဂ္ဂလိကပိုင်ရေယာဉ်များ အထူးသဖြင့် ခရီးသည်တင် အမြန်ရေယာဉ်များအား သတ်မှတ်ခွင့်ပြုထားသည့် ခရီးသည်ဦးရေနှင့် ကုန်စည်ပမာဏထက် ပိုမိုတင်ဆောင်ခြင်း မပြုစေရေး၊ ညအချိန်ခုတ်မောင်းရန် ခွင့်ပြုထားခြင်းမရှိသည့် ရေလမ်းကြောင်းများတွင် သွားလာမှု မရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းပြေးဆွဲနိုင်ရေးတို့အတွက် လိုအပ်သည့် စီမံမှုများကို ပိုမိုပြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

၄။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုမှ ပြဋ္ဌာန်းထားသည့် ပြည်တွင်းရေးကြောင်းသွား
ရေယာဉ်ဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉။)၊ မြန်မာ့ကမ်းရိုးတန်းနှင့်
ပြည်တွင်းရေးကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု
လွှတ်တော် ဥပဒေအမှတ် ၁၀။)၊ ပြည်နယ်/ တိုင်း ဒေသကြီးအစိုးရအဖွဲ့များက ပြဋ္ဌာန်းထားသည့်
ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ဥပဒေနှင့် နည်းဥပဒေများ၊ အဆိုပါ ဥပဒေနှင့်
နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်
ချက်များနှင့်အညီ လိုက်နာပြေးဆွဲနေခြင်း ရှိ/ မရှိကို သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး
အစိုးရအဖွဲ့အသီးသီးက ဖွဲ့စည်းထားသည့် ရေယာဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်း
ညှိနှိုင်း ကြပ်မတ်ဆောင်ရွက်ခြင်းကို အထူးအလေးထား ဆောင်ရွက်သွားရန် ညွှန်ကြားလိုက်သည်။

၅။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရုံးများဌာနခွဲ
(အထက်မြန်မာပြည်) နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရုံးများဌာနခွဲ (အောက်မြန်မာပြည်) များ
အနေဖြင့် အထက်တွင် ညွှန်ကြားထားသည့်အတိုင်း မိမိကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာ ပြည်နယ်/
တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများက လိုက်နာဆောင်ရွက်နေမှု
အခြေအနေများကို အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေး၍ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန်
ညွှန်ကြားသည်။

မောင်မောင်ဦး
ညွှန်ကြားရေးမှူးချုပ်

ဖြန့်ဝေခြင်း

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
မန္တလေးတိုင်းဒေသကြီးရုံး၊ မန္တလေးမြို့

ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
ရန်ကုန်တိုင်းဒေသကြီးရုံး၊ ရန်ကုန်မြို့

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ရန်ကုန်မြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံး၊ မော်လမြိုင်မြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံး၊ ပြည်မြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး၊ မကွေးမြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ရုံး၊ ဗန်းမော်မြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံး၊ မြိတ်မြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံး၊ စစ်တွေမြို့
ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)

မိမိကွပ်ကဲမှု အောက် ရှိ
ရေကြောင်း ပို့ဆောင်
ရေးညွှန်ကြားမှုဦးစီး
ဌာန ရုံးများသို့ ထပ်ဆင့်
ညွှန်ကြား သွား ရန်

မိတ္တူကို

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန